

ပတခ(ကသခ)-၀၅-၀၂

ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂၊ စည်းမျဉ်းခွဲ (ဇ) အရ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ခဲ့ကြောင်း သက်သေခံလက်မှတ်
(ပြည်ပမှ ဝယ်ယူတင်သွင်းခြင်း)

ပြည်ပမှတင်သွင်းသူအမည်-----

လိပ်စာ -----

လုပ်ငန်းမှတ်ပုံတင်လက်မှတ် အမှတ် -----
အခွန်ထမ်းမှတ်ပုံတင်(TIN) -----

သွင်းကုန်လိုင်စင်အမှတ်နှင့်ရက်စွဲ-----

သွင်းကုန်ကြေညာလွှာအမှတ်နှင့်ရက်စွဲ-----

ပြည်ပမှ ကိုယ်တိုင်ဝယ်ယူတင်သွင်းကြောင်းဖော်ပြချက်-

အမှတ်စဉ်	ကုန်စည်/ဝန်ဆောင်မှုအမျိုးအမည်	ရေတွက်ပုံ	အရေအတွက်	သွင်းကုန်တန်ဖိုး(နိုင်ငံခြားငွေ)	ကုန်းပေါ်ရောက်တန်ဖိုး(ကျပ်)	အခွန်နှုန်း	ကျသင့်အခွန်(ကျပ်)	မှတ်ချက်
(၁)	(၂)	(၃)	(၄)	(၅)	(၆)	(၇)	(၈)	(၉)
စုစုပေါင်းကျသင့်အခွန်-----								

စာတိုင်-၈ပါ ကျသင့်အခွန်များကို အကောက်ခွန်နှင့်တစ်ပါတည်း အကောက်ခွန်ဦးစီးဌာနတွင် ပေးဆောင်ထားပြီးဖြစ်ကြောင်းလည်း ဝန်ခံပါသည်။



လက်မှတ် -----

အမည် -----

တာဝန် -----

ဖုန်း၊ e-mail၊ လိပ်စာ -----

မှတ်ချက်။ မှတ်ပုံတင်ပြီးသည့်ကုန်ထုတ်လုပ်သူ/ ကုန်သွယ်မှုဆောင်ရွက်သူ/ ဝန်ဆောင်မှုဆောင်ရွက်သူသည် ကုန်စည်များကို ပြည်ပမှတင်သွင်းလျှင် ဤသက်သေခံလက်မှတ်ကို (၂) စောင် ပြုစုရေးသားရမည်။ မူရင်းခွဲကို မိမိအား အခွန်စည်းကြပ်သည့် သက်ဆိုင်ရာအခွန်ရုံးသို့ ပေးပို့ရမည်ဖြစ်ပြီး မူရင်းကို လက်ခံအဖြစ်ထားရှိရမည်။